




Rian Tuan Tukmi Khuai Fate


အလုပ်ကြိုးစား ကိုရွှေပျား






Rawl a kawlmī khuai fa te,
a kawl hna e pangpar dawh te.

အစာရှာထွက်တဲ့ပျားကလေးရယ် ပန်းလှလှလေးသူ့ရှာတယ်။




Rosepar sente a hmuh in,
tizu a dawp nuamtuk tin.

နှင်းဆီနီလေးသူတွေတော့ ဝတ်ရည်စုပ်လို့ပျော်လှပေါ့။




Khuai fate a zuang ṭhan,
nihoipar eng a hmuh ṭhan.

ပျားကလေးဆက်ပျံလာ နေကြာဝါတွေ့သူတွေ့တာ။



Nihoipar tizu a dawp ah,
khuai fate aa nuamtuk khah.

နေကြာဝတ်ရည် သူစုပ်တော့ ပျားကလေးပျော်လှပေ့။



Khuaifa te a zuang ṭhan,
Nwe Seinn parte a hmuh ṭhan.

ပျားကလေးဆက်ပျံလာ နွယ်စိမ်းပန်းတွေ့သူတွေ့တာ။




Nwe Seinn tizu a dawpah,
khuai fate aa nuamtuk khah.

နွယ်စိမ်းဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေ့။




Khuai fate a zuang than,
singpanpya hna a hmuh hna.

ပျားကလေးဆက်ပျံလာ စိန်ပန်းပြာတွေ့သူတွေ့တာ။




Singpanpya tizu a dawpah,
khuai fate aa nuamtuk khah.

စိန်ပန်းပြာဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေါ့။




Khuafe te a zuang ṭhan,
Pyinn Ma Pann te a hmuh ṭhan.

ပျားကလေး ဆက်ပျံလာ၊ ပျဉ်းမပန်းတွေ သူတွေ့တာ။



Pyinn Ma Pann tizu a dawpah,
khuai fate aa nuamtuk khah.


ပျဉ်းမပန်းဝတ်ရည်သူစုပ်တော့ ပျားကလေးပျော်လှပေ့။



Jo

Zangtlung tak in a zuangmaw,
pangpar hna cu kaw1 len kaw.


မမောမပန်းပျံသန်းကာ ကြိုးစားပန်းတွေ့ရာ။



JJ

Tizu phuntling a hmuh ah,
aa nuam taktak khah.
Khuaibu pi ah a tin cang,
Rian tuan tukmi khuai fate.

ဝတ်ရည်မျိုးစုံရသည့်ခါ၊ အားရကျေနပ်ကာ၊
ပျားအုံရိရာ သူပြန်သွား၊ အလုပ်ကြိုးစား ကိုရွှေပျား။





တိုင်းခမ်းတီ စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ‘အလုပ်ကြိုးစားကိုရွှေ့ဖျား’ပုံပြင်စာအုပ်အား
ဟားခါး (ချင်း) စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဘာသာပြန်ဆိုသည်။

